

## (၁) ရောဂါကာကွယ်မှုကြိုတင်ပြပါ။

- တိုင်းရင်းကြက်မွေးမြှေရေးဖွံ့ဖြိုးတိုးတက်မှုအား အဓိကအဟန့်အတားဖြစ်စေသည်မှာလည်းလိမ့် ရောဂါဖြစ်ပွားမှုဖြစ်သည်။ ကြက်အသက်အရွယ် မရွေးဖြစ်ပွားနိုင်ပြီးရောဂါပြင်းထန်ကာ ကူးစက်ပုံ၊ နှုန်းမြန်သည်။ ရောဂါဝင်သည်နှင့် မိုင်ကုပ်ပြီး ရက်ပိုင်းအတွင်း ကြက်တစ်အုပ်လုံးဆုံးနှင့်သည်။
- ဒုတိယအဖြစ်အများဆုံးရောဂါမှာ ကြက်ဝါးကျ ရောဂါဖြစ်သည်။ ဘက်တီးရိုးယားပိုးကြောင့် ဖြစ်ပွားဖြစ်အသက်အရွယ်မရွေးဖြစ်ကာ သေကြ ဆုံးမှုများသည်။
- ကြက်ငယ်လေးများအား ဉာဏ်ချိန်ခြင်ကိုက်ရှာမှ မျက်ခွံတွင် အနာဖြစ်ပြီးကြက်ကျောက်ရောဂါဖြစ်ပွားလေ့ရှိတတ်သည်။
- ကြက်များတွင် သန်လုံးကောင်စွဲကပ်မှုကြောင့်ကြက်များကြီးထွားနှင့်နေ့ကွေးခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းနှင့် ကိုယ်ခံစွမ်းအားကျခြင်းတိဖြစ်လေ့ရှိသည်။ သန်ကောင်များလွှန်းပါက အူလမ်းကြောင်းပိတ်ဆုံးပြီးသေကြဆုံးနိုင်သည်။ သန်ချေဆေးပုံမှန်တိုက်ကျွေးပေးရမည်။

## (၂) မှတ်တမ်းများထားရှိပေးပါ။ မှတ်တမ်းထားရှိခြင်းဖြင့် မျိုးကြက်မရွေးချယ်ခြင်းကို အထောက်အကြပ်စေပြီး ကြက်မကြီး တစ်ကောင်ချင်းအလိုက် ဥက္ကန်း၊ သားပေါက်နှင့် ကြီးထွားနှင့် အစာစားနှင့်တိုက် မှတ်တမ်းထားရှိလိုအပ်သည်။ သို့မှာသာ မျိုးသန်ကြက်ရွေးချယ်ခြင်း၊ ပယ်ခြင်း၊ ပြုလုပ်နိုင်ပြီး အကျိုးသက်ရောက်မှုကို ဆန်းစစ်နိုင်သည်။

### ကာကွယ်ဆေး

ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ခြင်းသည် အထိ ရောက်ဆုံးဖြစ်သည်။

## (၃) အပူဇားကြက်လည်လိမ့်ရောဂါကာကွယ်ဆေး(I)

- ရက်သားကြက်ငယ်မှစ၍ အရွယ်မရွေးအသုံးပြုနိုင်သည်။ ကြက်(၁)ကောင်လျှင်ဆေးတစ်စက်နှုန်းမှက်စဉ်းခတ်ပေးရသည်။ ကြက်များကို(၄)လတစ်ကြိမ်မှက်စဉ်းခတ်ပေးခြင်းဖြင့် ရောဂါကာကွယ်နိုင်သည်။
- 'K'အသားဆေးထိုးပေးခြင်းဖြင့်လည်း ရောဂါကာကွယ်နိုင်သည်။ (၆)လတစ်ကြိမ်ထိုးရန်လိုသည်။

## (၄) ကြက်ဝါးကျရောဂါ

တိုင်းရင်းကြက်များတွင် ဒုတိယအဖြစ်ပွားဆုံးရောဂါဖြစ်သည်။ ဘက်တီးရိုးယားရောဂါပိုးကြောင့်ဖြစ်၍ ရောဂါဖြစ်လျှင် အပြင်းဖျားရှုံးမှု မိုင်ကုပ်၊ အစားပျက်ဝမ်းလျှောက်ပြီး သေဆုံးသည်။

### တောင်ပံခြစ်ကာကွယ်ဆေး

အသက်(၁)လခွဲနှင့်အထက်ကြက်များတွင် အသုံးပြုနိုင်ပြီး (၆)လတစ်ကြိမ် ထပ်မံထိုးပေးရန်လိုသည်။ ဝမ်းကျရောဂါကာကွယ်ဆေး(ထိုးဆေး)

(J. E)စီစီ အရေပြားအောက် ထိုးနှင့်သည်။  
(၆)လ(၁)ကြိမ်ထိုးပေးရမည်။

## (၅) ကြက်ကျောက်ရောဂါကာကွယ်ဆေး

ကာကွယ်ဆေးအမည်	ဆေးထိုးနှင့်သည်အသက်	ထပ်မံထိုးရမည်အသုံး	ဆေးဖျော်စပ်ပုံ	အသုံးပြုရမည့်ပမာဏ
ကြက်လည်လိမ့်မှုက်စဉ်းဆေး(I)	၁၀ရက်	ငါလ	တစ်ကြိမ်	ဆားရည်
ကြက်ဝါးကျတောင်ပံ(၆)ပတ်	(၆)ပတ်	(၆)ပတ်	တစ်ကြိမ်	ကျောက်ဆေးထိုးအပ်ပြင်တစ်ချက်
ကြက်ကျောက်(M. Strain)	၁-၃ပတ်	-	ဝလစ်ဆင်းဆားရည်	။
ကြက်ကျောက်(S. Strain)	ပေါတ်	လိုအပ်လျင်(၆)လတစ်ကြိမ်	။	။

### ကျောက်ရောဂါကာကွယ်ဆေး

- ပေါတ်သားနှင့်အထက် ကြက်ကြီးများတွင်ထိုးပေးရမည်။
- တောင်ပံအရေပြားတွင် ကျောက်ဆေးထိုးအပ်ဖြင့် ထိုးပေးရသည်။

မွေးမြှေရေးရေးလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး

ဝန်ကြီးဌာန

မွေးမြှေရေးနှင့်ကုသရေးဦးစီးဌာန



## ထိုင်းရင်းကြက်မွေးမြှေကြပါ



၂၀၁၄ ခုနှစ်၊ ဧန်နဝါရီလ ( ) ရက်

## ကျေးလက်နှင့်တိုင်းရင်းကြက်



- ကျေးလက်ဒေသကြက်မွေးမြှုပေးသည် မြန်မာနိုင်ငံတွင် အရေးပါသောအသားကဏ္ဍတုတဲ့လုပ်မှုလုပ်ငန်းတစ်ရပ် ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးကြက်မွေးမြှုပေး၏ ၈၅% သည် တိုင်းရင်းကြက်မွေးမြှုပေးဖြစ်ပါသည်။
- ကျေးလက်ကြက်မွေးမြှုပေးသည် မွေးမြှုသူများအတွက် ဝင်ငွေကောင်းရေစွဲနိုင်ပြီး ကျေးလက်ဒေသစီးပွားရေး တိုးတက်မှုအတွက် အရေးပါသောလုပ်ငန်းတစ်ရပ်ဖြစ် ပါသည်။

## ထင်ရှားသောတိုင်းရင်းကြက်များ

- (a) လည်ပြောင်ကြက်
- (b) အင်ပင်ဝကြက်
- (c) စစ်တကောင်းကြက်

## တိုင်းရင်းကြက်လက္ခဏာကောင်းများ

- (a) အဆောက်အအီ အစာ ဆေးနှင့်ခြေသုံးပစ္စည်း လုပ်အားခေါ်သည့် ကုန်ကျေစရိတ်သက်သွားစွာမွေးမြှုနိုင်ခြင်း။
- (b) ဆိုးရွားသော ရာသီဥတုဒေါ်၊ ရောဂါဒေါ် အစာချို့တဲ့မှု ဒက်ကို နိုင်ငံခြားကြက်များထက် ခံနိုင်ရည်ရှိခြင်း။
- (c) ဒေသအတွင်း မိမိဘာသာရှာဖွေစားသောက်နိုင်ခြင်း။
- (d) ဖောက်စက်မလိုအပ်ပဲ မိခင်ကိုယ်တိုင်ဝိုင် သားဖောက် နိုင်ခြင်း။

- ၅။ ကြက်ငယ်များအပေါ် မိခင်၊ ဖခင်စိတ်ထားရှိနိုင်ပြီး ကြက်ငယ်များဘဝရှင်သန်နိုင်ရန် လေ့ကျင့်သင်ကား ထိန်းကျောင်းပေးနိုင်ခြင်း။
- ၆။ အရွယ်ရောက်လာသောအခါ မိမိဘာသာရှိသူကို ကာ ကွာယ်၊ ရှင်သန်လှပ်ရှားနိုင်ခြင်း။
- ၇။ အသား၏ အနဲ့အရသာနှင့် ဖွဲ့စည်း မှုကောင်းမွန်ခြင်း။ အရည်အသွေးကောင်းများရှိသော်လည်း ကျေးလက် ဒေသများတွင် တိုင်းရင်းကြက်များကို စနစ်တကျ ကျေးမွေးထိန်းသိမ်းစောင့်ရောက်မှုအားနည်းသဖြင့် သေပေါက် ဆုံးရှုံးမှုများ ကြောက်ပါသည်။



## တိုင်းရင်းကြက်မွေးမြှုပေးပို့မှုတိုးတက်အောင်မြင်ခေါ်စွဲမြှုနှိပ်းမြှုနည်းဆန်များ

- (က) ကြက်ခြေဆောက်လုပ်ပေးပါ။ ညအိပ်ရန်၊ ဥျေရန်၊ ခွေး ကြောင်း၊ ကြွောက်၊ သားရဲ့ကြောက်စသည်တဲ့ ရန်မှုကာကွယ် ရန်ရာသီဥတု ဒက်မှုကာကွယ်နိုင် ရန်ဖြစ်သည်။ ကြက်ခြေအတွင်း ငှက်များမဝင်ရောက်စေရန်ပိုက်ကွန် ကာရုပေးရမည်။

- (ခ) ဖြည့်စွဲတော်စာကျေးမွေး၍ မွေးမြှုပါ။ တိရစ္ဆာန်ကိုယ်တိုင် ရှာဖွေစားသောက်နိုင်သော်လည်း စပါး၊ ဆန်၊ ဆန်ကွဲ၊ ထမင်း (သီး) ရောစပ်အစာများကို ဒေသအလိုက် ရှိနိုင် သော ပိုးစာရွက်၊ ဘောစကိုင်းရှုက်နှင့် ဟင်းသီးဟင်း

ရွက်များကို ဖွဲ့စွဲဆန်ကွဲတို့ဖြင့် ရောနယ်ကာ အစာခွက် ဖြင့် ကျေးမွေးပါ။



(ဂ) ဥက္ကာင်းများထားရှိပေးပါ။ ကြက်ခြောက်မှုံးရှိ ဒေါ်ကျ သောနေရာတွင် ကြက် ဥက္ကာင်းများကို မြေပြင်မှ အထက် ၁၂ ပေ၊ ၂၂ပေအကွာတွင် ကောက်ရှုံးခင်းပြီး ခိုင်ခိုင်မြေမြေထားပေးပါ။ ကြက်မ(၁)ကောင်လျှင် ဥက္ကာင်း (၁)ကျုံး နှုန်းထားပါ။ ဝပ်ကြက်မသားပေါက်ပြီးပါက ဥက္ကာင်းထဲရှိ ကောက်ရှုံးမြေကြက်များကို မီးရှုံးပစ်ပါ။ ကြက်သန်း၊ /လှေး/မွှားမတွယ်ကပ်စေရန် ကြက်ခြေ အတွင်း ဥက္ကာင်း၊ အပို့အကြားနေရာများ ကို ဆေးရွက်ပြီး စိမ်ထားသောရေဖြင့် သုတေလိမ်းပေးပါ။

(ဃ) ကြက်ငယ်လေးများကို သီးသန်အနေးပေးမြှုပေးခြင်းဖြင့် ကြက်မများတစ်နှစ်လျှင် ၃-၄ကိုမ်းသားပေါက်ရာမှ ၅-၆ ကိုမ်းကို ပို့မှုပေါက်ပွားနိုင်ပြီး ကျိုး စွန်၊ ခွေး၊ ကြောင်စသည်တို့ကြောင့်ပျက်စီးဆုံးရှိခြင်း၊ ကာကွယ်နိုင်သည်။

(င) ကြက်များအားကျိုးမာရေးစောင့်ရောက်မှုပေးပါ။

- ကြက်ခြေသန်ရှင်းရေးနေ့စဉ်ပြုလုပ်ပေးပါ။
- သန်ရှင်းရေးလုပ်ချိန်တွင် ကြက်ချေးအရောင်နှင့် ဖွဲ့စည်းမှုကို ကြည့်ရှုစစ်ဆေးပါ။
- ကြက်များ၏ ကျိုးမာရေးအခြေအနေကို အပို့အကြားဝင်းအပို့အကြားထွက်၊ အစာကျေးချိန်တို့တွင် နေစဉ်စစ်ဆေးပါ။